

闲话, 风言风语: မင်းအကြောင်းတော့ ~ များနေပြီဆင်ခြင်ပြီး
နေပါ။ 人家都在议论你, 得注意呀! ② 传闻, 传说; 流
言蜚语: ~ နှင့်မယုံကြည်ပါနဲ့။ 别听信流言蜚语。

လူပြက် နှု၊ <lu byet> 小丑, 丑角

လူပြက်လူချော် နှု၊ <lu byet lu gyaw> = လူပြက်

လူပြောင် နှု၊ <lu byaun> ① 诙谐者, 爱开玩笑的人 ② 富人

လူပြတ် နှု၊ <lu pyat> ① 人迹稀少的: ~ သောနေရာသို့မ
သွားနှင့်။ 别去冷僻无人的地方。② (热闹的场合) 变得
清静了: မင်္ဂလာညွှန်ခံပွဲ ~ သွားပြီ။ 婚礼招待会上的人已
经走光了。

လူပြတ်ရာ နှု၊ <lu byat ya> 僻静的地方

လူပြိတ္တ နှု၊ <lu pyeit ta> ① 不知好歹的人, 不识时务者
② 畸形的人

လူပြန်တော် နှု၊ <lu byan daw> (男性) 还俗者

လူပြန်ပေးဆွဲ က၊ <lu pan pei: shwe:> 绑票

လူပြန်နိုး နှု၊ <lu bein:/lu byein:> 经验不多、阅历浅的人
一般人, 普通人: စာရေးတဲ့အခါ ~ နားလည်အောင်ရေးရတယ်။
写文章要写得通俗些。

လူပွဲ နှု၊ <lu bwei> 浪荡公子, 坏蛋, 不正经的人

လူပွဲလှူရှင် နှု၊ <lu bwei lu shout> = လူပွဲ

လူပွဲစား နှု၊ <lu pwe: za:> 人口贩子

လူပဲလဲ နှု၊ <lu b-lan> 瘦小的人

လူပမ်းဝရမ်း နှု၊ <lu ban: w-yan:> [緬·英 လူပမ်း + warrant]
逮捕证

လူပျားလူနာ နှု၊ <lu bya: lu na> 病人, 患者

လူပျင်း နှု၊ <lu phyin:> 无能者, 傻子, 庸人

လူပျိုး နှု၊ <lu phyi:> 不懂装懂信口瞎说的人

လူပွဲ နှု၊ <lu byu> 白种人

လူပြောင့် နှု၊ <lu byaun'> 正直的人, 憨直的人: ~ စိတ်တို
性格耿直暴躁 / ~ လူမှန် 正直的人 / ~ လူရိုး 老实人

လူပြစ် က၊ <lu phyt> 达到人应享有的生活水平

လူပြစ်ရှုံး နှု၊ <lu phyt shon:> 享受不到做人的权利

လူပဲလဲ နှု၊ <lu b-lan> = လူပဲလဲ

လူဗာလ နှု၊ <lu ba la'> = လူဗာလ

လူပိုလဲ နှု၊ <lu bo> 人群, 群众, 大众

လူပိုလဲထု နှု၊ <lu bo du'> = လူပိုလဲ

လူဗူးတောင်း နှု၊ <lu bu: daun:> 无知的人, 酒囊饭袋

လူဘော်ဝင် နှု၊ <lu baw win> 长大成人, 成年的

လူဘုန်းစား/လူပန်းစား နှု၊ <lu bon: za:> 乞丐, 叫花子

လူမစွမ်း နှု၊ <lu m-swan:> 残废人

လူမတရား နှု၊ <lu m-t-ya:> 不讲道理的人, 蛮横的人

လူမမာ နှု၊ <lu m-ma> 病人, 患者

လူမမည် နှု၊ <lu m-me> 未成年者

လူမလေး က၊ <lu m-lei:> 被人看不起, 受歧视: ~ ခွေးမခုံ။

被人看不起。 / ~ ခွေးမစား: 狗彘不如

လူမသမာ နှု၊ <lu m-th-ma> 坏人, 歹徒

လူမဟူရ နှု၊ <lu m-hu ya'> (古) 没有人格, 没有资格做人,
不成材者

လူမာ နှု၊ <lu ma> 强壮的人

လူမဲ နှု၊ <lu me:> 黑人

လူမော် နှု၊ <lu maw> = လူမော်

လူမောက်လူမာ နှု၊ <lu maut lu ma> 骄横的人, 飞扬跋扈的
人

လူမိုက် နှု၊ <lu mait> ① 坏蛋 ② 傻瓜

လူမိုက်ကြည့်ကြည့် က၊ <lu mait kyi' kyi'> 用凶狠的眼光看

လူမိုက်တုံးတာ နှု၊ <lu mait ton: ta> 笨蛋, 傻瓜

လူမိုက်နည်း နှု၊ <lu mait ni:> 暴力, 凭借武力的办法

လူမိုက်လူအာ နှု၊ <lu mait lu a'> 傻瓜, 笨蛋

လူမင် နှု၊ <lu min> [英 lumen] 【物】(光通量的单位) 流
明

လူမိစ္ဆာ နှု၊ <lu meit hsa> 缺德的人, 人首畜鸣者

လူမည် နှု၊ <lu myi> 僧侣的俗名

လူများစု နှု၊ <lu mya: zu'> 多数, 多数人

လူများပန်း နှု၊ <lu mya: ban:> 【佛】(诗) 释迦牟尼

လူများမ နှု၊ <lu mya: ba'> 【佛】 = လူများပန်း

လူမျိုး နှု၊ <lu myo:> 民族, 种族: ~ ကြီးဝါဒ 大民族主义
/ ~ ခြား 外国人, 外族人 / ~ ခွဲခြားရေး 种族歧视 /
~ ခွဲပေး 人种学 / ~ စုံသွေးစည်းညီညွတ်ရေး 国际主义 /
~ စုံဝါဒ 民族主义 / ~ သီးခြားထားခြင်း 种族隔离 / ~
အတန်းအစားခွဲခြားမှု 种族歧视

လူမျိုးကွဲ I နှု၊ <lu myo: kwe:> 不同民族的, 异族的

II နှု၊ <lu myo: gwe:> 外国人

လူမျိုးစု နှု၊ <lu myo: zu'> 民族, 少数民族 ~ လွှတ်တော်
民族院 / ~ လွှတ်တော်နာယက 民族院院长

လူမျိုးတရုတ်ပါး နှု၊ <lu myo: t-ya' d-ba:> ① 缅甸所有的
民族(古谓缅族有七种, 掸族三十种, 孟族有三种, 印度
民族有六十一一种) ② 世界上所有的民族

လူမျိုးရေး နှု၊ <lu myo: yei:> 民族问题: ~ ဝါဒ 民族主
义 / ~ စိတ်ဓာတ် 民族情绪

လူမျောက် နှု၊ <lu myaut> 猿人

လူမြင်ကတ် က၊ <lu myin kat> 令人讨厌, 讨嫌

လူမြင်ကွင်း နှု၊ <lu myin gwin:> 大庭广众, 众目睽睽

လူမြတ် နှု၊ <lu myat> 高尚的人

လူမြန် နှု၊ <lu myan> 快使: ဗိုလ်လှည်းထံသို့ ~ တယောက်စေ
လွှတ်သည်။ 派了一个快使去波拉乌处。

လူမွေး I က၊ <lu mwei:> 培植亲信 II နှု၊ <lu myei:> 汗毛

လူမွေးပေါက် က၊ <lu mwei: paut> 能够独立生活

လူမွေးမြောင် က၊ <lu mwei: pyaun> = လူမွေးပေါက်